



OPIC အမှုသည်များနှင့် စီမံကိန်း - သက်ရောက်သည့် အဖွဲ့ဝင်များ အတွက် လမ်းညွှန်ချက်တစ်ရပ်

1. တာဝန်ခံမှုရုံး (Office of Accountability - OA) ဆိုသည်မှာနှင့် ၎င်းကကျွန်ုပ်၏ရပ်ရွာကို မည်သို့ အကူအညီပေးနိုင်ပါသနည်း။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ၊ လူ့အခွင့်အရေး၊ ဒေသခံ တိုင်းရင်းသားတို့အခွင့်အရေးနှင့် လုပ်သားအခွင့်အရေး တို့အပါအဝင် OPIC - ကျောထောက်နောက်ခံပေးထားသည့် စီမံကိန်းများနှင့် ဆက်စပ်ပြီး ဖြစ်ပွားသည့် ပဋိပက္ခများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ရှုမြင်သည့် စိုးရိမ်မှုများကို OA မှ ကိုင်တွယ်ဖြေရှင်းပေးပါသည်။ အဆိုပါ စိုးရိမ်မှုများကိုတင်ပြရန်နှင့် ယင်းတို့အား ဖြေရှင်းရန် နည်းလမ်းရှာဖွေရေး သက်ရောက်မှုရှိသည့် အများပြည်သူ အသိုင်းအဝိုင်း (ဥပမာ ရပ်ရွာများနှင့် စီမံကိန်း လုပ်သားများ) အတွက် OA က နေရာတစ်ခု ပေးအပ်ထားပါသည်။

2. OA က မည်သည့်ဝန်ဆောင်မှု အမျိုးအစားကို ပံ့ပိုးထားပါသနည်း။

OA က ဝန်ဆောင်မှု နှစ်ရပ်ကိုပံ့ပိုးထားပါသည် - ပြဿနာ -ဖြေရှင်းရေးနှင့် လေးစားလိုက်နာသည့် သုံးသပ်ချက် တို့ဖြစ်သည်။

3. အဆိုပါ ဝန်ဆောင်မှုများထံမှ ကျွန်ုပ်မည်သည်ကို မျှော်လင့်နိုင်ပါသနည်း။

ပြဿနာ - ဖြေရှင်းရေး လုပ်ထုံးအတွက် OA သည် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သောပုံစံဖြင့် ပဋိပက္ခကိုဖြေရှင်းရန် OPIC အမှုသည်များနှင့် စီမံကိန်း - သက်ရောက်သည့် အဖွဲ့ဝင်များအတွက် အထောက်အကူဖြစ်စေသည့် အခြေအနေများကို ဖန်တီးရန် ကြိုးပမ်းသွားပါမည်။ စွပ်ဆိုမှုတစ်ခုခုမှာ မှန်ကန်ကြောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ OA အနေဖြင့် ဆုံးဖြတ်ပေးသည့်နေရာတွင် တာဝန်ယူမည် မဟုတ်ပါ။

လေးစားလိုက်နာသည့်သုံးသပ်ချက်အတွက် သက်ဆိုင်ရာ မူဝါဒများအား OPIC ၏ အကောင်အထည် ဖော်ဆောင်မှုနှင့်ဆက်စပ်သော OA က စုံစမ်းစစ်ဆေးရေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး အစီရင်ခံသွားမည်။ အစီရင်ခံစာတွင် ပါဝင်နိုင်သည်မှာ မေးခွန်းထုတ်ထားသည့် စီမံကိန်းများ သို့မဟုတ် အနာဂတ်စီမံကိန်းများအပေါ် OPIC ၏ မူဝါဒ အသုံးချပုံအား ၎င်းကမည်သို့ ခိုင်မာအောင် လုပ်ဆောင်နိုင်ပုံနှင့် စပ်လျဉ်း၍ အကြံပြုချက်များပေးအပ်ခြင်းဖြစ်သည်။

4. ပြဿနာ - ဖြေရှင်းရေး သို့မဟုတ် လေးစားလိုက်နာသည့် သုံးသပ်ချက်တို့မှာ ကျွန်ုပ်အတွက် သင့်လျော်ကြောင်းကို ကျွန်ုပ် မည်သို့ သိရှိနိုင်ပါသနည်း။

ဝန်ဆောင်မှုအတွက် တောင်းခံမှုများကို ပြဿနာ - ဖြေရှင်းရေးဖြစ်စေ လေးစားလိုက်နာသည့်သုံးသပ်ချက် အဖြစ်ဖြစ်စေ သို့မဟုတ် နှစ်ရပ်လုံးဖြစ်စေအဖြစ် ပြုလုပ်သွားပါမည်။ သင့်အတွက် မည်သည့်ဝန်ဆောင်မှုမှာ သင့်လျော်

သည်ကို သင်မသေချာ၍ သင့်တောင်းခံမှုက ယင်းတို့အား အသေးစိတ်မဖော်ပြနိုင်လျှင် လမ်းညွှန်ချက်ရယူရန် တာဝန်ခံ ညွှန်ကြားရေးမှူးထံသို့ ဆက်သွယ်ပါ။

5. ကျွန်ုပ်တောင်းခံမှုကိုထည့်သွင်းရန် မည်သည့် အချက်အလက်များကို ကျွန်ုပ်လိုအပ်ပါသနည်း။

တောင်းခံမှုတွင်အောက်ပါ အချက်အလက်များ ပါဝင်သင့်သည် -

- တောင်းခံသူ၏မှတ်ပုံတင်နှင့် ဆက်သွယ်ရမည့် အချက်အလက်။
- မှတ်ပုံတင်၊ ဆက်သွယ်ရန်အချက်အလက်နှင့် တောင်းခံသူအတွက်ကိုယ်စားလှယ်ပြုပေးမည့်သူ တစ်ဦးဦး၏ အထောက်အထားများ၊ တောင်းခံသူအား ကိုယ်စားပြုနိုင်ကြောင်း ပြသည့်ကိုယ်စားလှယ်၏ အာဏာနှင့်ဆိုင်သော အထောက်အထား။
- အကြောင်းပြချက် တစ်ခုခုပေးအပ်လျက် တာဝန်ခံရုံးသို့ ပေးအပ်ထားသည့် တောင်းခံသူ၏ မှတ်ပုံတင်နှင့်/သို့မဟုတ် အချက်အလက်များကို သူ/သူမက လျှို့ဝှက်ထားစေခြင်း ရှိ၊ မရှိ။
- တောင်းခံမှုတွင် ပါရှိသည့် စီမံကိန်းတည်နေရာနှင့် သဘော သဘာဝ၊ စီမံကိန်း စပွန်ဆာပေးသည့် မှတ်ပုံတင် (သိရှိထားလျှင်) နှင့် လက်ရှိ OPIC မှ ကျောထောက်နောက်ခံ ပြုထားသည့် စီမံကိန်းရှိ၊ မရှိ (သိရှိထားလျှင်)။
- စီမံကိန်းနှင့် ဆက်စပ်နေသည့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ လုပ်သား အခွင့်အရေး သို့မဟုတ် လူ့အခွင့်အရေး အကျိုးသက်ရောက်မှုများရှိ တန်ပြန် ဘေးဆိုးကိုဖြစ်စေ ထိခိုက်နစ်နာမှုများကိုဖြစ်စေရှုမြင်သည့် ဖော်ပြချက်တစ်ရပ်။
- တောင်းခံသူမှ သင့်တော်သည်ဟုယူဆရသည့် အထောက်အထားပြု အချက်အလက်တစ်ခုခု။

6. ဝန်ဆောင်မှုကို ကျွန်ုပ်မည်သို့ တောင်းခံနိုင်ပါသနည်း။

သင့်အတွက် အဆင်အပြေဆုံးအရာပေါ်မူတည်ပြီး တောင်းခံမှု စာတစ်ရပ်တင်ပြရန် သင့်တွင် ရွေးချယ်စရာများစွာ ရှိပါသည်။ သင့်တောင်းခံစာကို အင်္ဂလိပ်ဘာသာစကားဖြင့်ဖြစ်စေ သင့်မိခင်ဘာသာစကားဖြင့်ဖြစ်စေ တောင်းခံနိုင်သည်။

- အထက်ပါ အချက်အလက်ကို အီးမေးလ် စာကိုယ်တွင် ထည့်သွင်းပြီး အီးမေးလ်ကို accountability@opic.gov ထံသို့ ပေးပို့ပါ။
- အောက်ပါ ဖောင်ပုံစံများ(Request Form for Affected Parties or Their Representatives) ကိုဖြည့်စွက်ပြီး accountability@opic.gov ထံသို့ တွဲဖိုင်ပုံစံဖြင့် ပေးပို့ပါ။
- အထက်ပါ အချက်အလက်ပါသည့် စာတစ်စောင်ကို စာတိုက်၊ ဖက်စ်၊ သို့မဟုတ် လူကိုယ်တိုင်ဖြင့် ပေးပို့နိုင်ပါသည်။

OA အား ဆက်သွယ်ရမည့် အချက်အလက်မှာ -

Director, Office of Accountability
Overseas Private Investment Corporation
1100 New York Avenue, NW
Washington, DC 20527 USA

Tel 1-202-357-3910
Fax 1-202-408-5133

E-mail: accountability@opic.gov

7. ကျွန်ုပ်တို့၏တောင်းခံမှုမှာ အရည်အချင်း ပြည့်၊ မပြည့်ကို OA က မည်သို့ ဆုံးဖြတ်သွားမည်နည်း။

အောက်ပါ စံအမှတ်များနှင့်အညီ သင့်တောင်းခံမှုကို OA က အကဲဖြတ်စိစစ်သွားမည် -

- တောင်းခံမှုက အရည်အချင်းပြည့်မီလျှင် (OPIC -ကျောက်ထောက်နောက်ခံပြုသည့် စီမံကိန်းသော်လည်းကောင်း၊ OPIC - ကျောက်ထောက်နောက်ခံပြုသည့် စီမံကိန်းတစ်ခုရှိ လုပ်သားများကြောင့် သော်လည်းကောင်း၊ သက်ရောက်မှုရှိသည့် သို့မဟုတ် သက်ရောက်မှု ရှိနိုင်ချေရှိသည့် တစ်သီးပုဂ္ဂလ၊ အုပ်စု၊ ရပ်ရွာ၊ သို့မဟုတ် အခြားပါတီ)
- တောင်းခံသူများအတွက် ကိုယ်စားလှယ်တစ်ဦးဦးသည် သူ/သူမ ကိုယ်စားပြု ပေးသည့်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် OPIC သို့ ပေးအပ်ထားသည့်ကိုယ်စားလှယ် အာဏာအတွက် အထောက်အထားကို အတိအလင်း ရှင်းရှင်းလင်းလင်း တင်ပြနိုင်လျှင် -
- စီမံကိန်းနှင့် လက်ရှိတွင် OPIC တို့က ဘဏ္ဍာရေး ဆက်နွယ်မှုများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။
- တောင်းခံမှုတွင် ကုန်ပစ္စည်း၊ တိုက်ရိုက် သို့မဟုတ် တန်ပြန် အကျိုးသက်ရောက်မှုဖြစ်စေ၊ ဘေးအန္တရာယ်ဖြစ်စေ ပါဝင်ခဲ့သည့်အခါနှင့် -
- စီမံကိန်းနှင့်စွပ်ဆိုထားသည့် အကျိုးသက်ရောက်မှုများအကြားတွင် ယုတ္တိတန်သည့် ဆက်နွယ်ရေးရှိခဲ့သည့်အခါ။

8. တောင်းခံမှုတင်ပြပြီးနောက် မည်သို့ ဆက်ဖြစ်မည်နည်း။

OA သည် သင့်တောင်းခံမှုကိုရရှိကြောင်း သင့်ထံ အသိပေးသွားမည်ဖြစ်ပြီး သင့်တောင်းခံမှုမှာ အရည်အချင်းပြည့်၊ မပြည့် အကြောင်းကိုလည်း သင့်ထံ အကြောင်းကြားသွားမည်။ သင့်တောင်းခံမှုမှာ အရည်အချင်း မပြည့်လျှင် သင့်တော်သည့်အဆင့်များကိုဆုံးဖြတ်ရန် OA သည် စီမံကိန်း နေရာသို့သွားရောက် လေ့လာမည်။ သင့်တောင်းခံမှုမှာ အရည်အချင်း မပြည့်လျှင် - မပြည့်ရသည့် အကြောင်းရင်းကို OA က သင့်ထံသို့ အကြောင်းကြားသွားမည်ဖြစ်ပြီး သင့်စိုးရိမ်မှုများအား ဖြေရှင်းနိုင်သည့် အခြားနည်းလမ်းများကို အကြံပြုသွားမည်။ ဥပမာ OPIC စီမံကိန်း အချို့အတွက် နှစ်နာကြေးပေးချေသည့် လုပ်ထုံးလုပ်နည်းကို ဖွဲ့စည်းသွားမည်။

9. လျှို့ဝှက် အချက်အလက်ကို OA က မည်သို့ ထားရှိသွားမည်နည်း။

ယေဘုယျအားဖြင့် QA သည် ၎င်း၏လုပ်ငန်းဆောင်တာများတွင် ပွင့်လင်းမြင်သာမှုရှိရန် ကြိုးပမ်းပါသည်။ အတိအလင်း တောင်းခံမှုလုပ်သည့်အခါ၊ OA သည် မည်သူမည်ဝါဖြစ်ကြောင်း အမည်ပေးထားလိုသည့်တောင်းခံသူ၏ အမည်နာမ၊ လုပ်ငန်းပိုင်ဆိုင်မှုအကြောင်း အချက်အလက်နှင့် အခြားလျှို့ဝှက်ထားရမည့်အချက်အလက်မှန်သမျှကို ထိန်းသိမ်းသွားမည်။ OA သည် အမည်ပေးခြင်းဖြင့် ဝန်ဆောင်မှုတောင်းခံခြင်းကို လက်မခံပါ။

10. QA ဝန်ဆောင်မှုများထံ မည်သည့်အခြေအနေများကို ခြွင်းချန် ထားပါသနည်း။

OA သည် အရည်အချင်း မပြည့်မီသော တောင်းခံသူများမှဖြစ်စေ သတ်မှတ်ထားသည့် အချက်အလက် မပါဝင်သည့် တောင်းခံမှုကိုဖြစ်စေ တောင်းခံမှုကို လက်မခံမည် မဟုတ်ပေ။ အကျင့်ပျက်ချစားမှု သို့မဟုတ် အခြား ရာဇဝတ်မှုများ၊ စီးပွားဖြစ်/စာချုပ်စာတမ်းနှင့် ဆက်စပ်သော ပြဿနာများ၊ သို့မဟုတ် ထိခိုက်နှစ်နာမှုကိုထားဆီးရန် OPIC မူဝါဒများကို သင့်လျော်စွာ မကျင့်သုံးမှုနှင့် သက်ဆိုင်သော စိုးရိမ်မှုများကို OA ကမဖြေရှင်းပေးပါ။

